

# လေ့ကျင့်ခန်းအစီအစဉ်များ

မိမိနှစ်သက်သည့် ကိုယ်လက်လှုပ်ရှားမှုများ	
ကိုယ်လက်လှုပ်ရှားမှုတွေကို ကြိုးစားကြည့်ချင်ပါသည်။	
လေ့ကျင့်ခန်းအစီအစဉ်ကို စတင်လုပ်ရန်၊	
အေရိုးဗစ်လေ့ကျင့်ခန်းများကို လုပ်ရန်။	
မိမိလုပ်ဆောင်မည့် ခွန်အားသုံးလေ့ကျင့်ခန်းများ-အကြောလျှော့လေ့ကျင့်ခန်းများ လုပ်ရန်	
မိမိလုပ်ဆောင်မည့် ပျော့ပြောင်းလေ့ကျင့်ခန်းများ- ပျော့ပြောင်းသော လေ့ကျင့်ခန်းများ လုပ်ရန်	

ရေတိုပန်းတိုင်များ-	
ရေရှည်ပန်းတိုင်များ -	